


ပျက်စီးခြင်း ခံစားရခြင်း

မိုးဝဲ ခံစားရတတ်သူ 2 မံတမံ

မဲမိုးဟ်ဖျိန်ဟ်မုန်ဒီးဟ်ခွါခဲလက်လက်အမဲရကပူ၊ မိုးခဲစာန်ဒူးကဲထီၣ်တၢ်သံတၢ်ပျ် ဒိၣ်ကတၢၢ်တမံန့ၣ်လီၤ။

တၢ်ဃုထာလၢတၢ်သမံထံမၤကွၢ်သးအဂီၢ်အိၣ်ဝဲ ပျ်ဃုာ်ဒီး ပီးလီတၢ်မၤကွၢ်အ့ၣ် လၢဟံၣ်န့ၣ်လီၤ။ ကတိၤသကိးတၢ်ဒီး နကသံၣ်သရၣ်ဘၣ်ဃးတၢ်ဒီးမၤကွၢ်သးအဂီၢ်တက့ၢ်။



တၢ်ဒိကွၢ်ပျ်ဒွဲပူ၊
10 နံၣ်တဘျီ



ပီးလီတၢ်မၤကွၢ်အ့ၣ်လၢဟံၣ်
1-3 နံၣ်တဘျီ


နသးနံၣ်မ့ၢ်အိၣ် 45 မ့တမ့ၢ် ဆူဖီခိၣ် လဲၤဒီးမၤကွၢ်သးတက့ၢ်။

ကတိၤသကိးတၢ်ဒီးနကသံၣ်သရၣ်ဘၣ်ဃးလၢကစးထီၣ်မၤကွၢ်သးအခါဖဲလဲၣ် တၢ်မၤ ကွၢ်သးဖဲလဲၣ်တခါကြးလၢနဂီၢ်ဒီးဘၣ်ဒီးမၤကွၢ်သးပွဲၤဘျီလဲၣ်တက့ၢ်။

ဒ်နသးပျ်ထီၣ်အသိးန့ၣ် တၢ်လီၤဘၣ်ယိၣ်လၢကဘၣ်ပျ်ဖးဒိၣ်ခဲစာန်တၢ် ဆါ အမုးကယၤအါထီၣ်န့ၣ်လီၤ။

ပုၤဘၣ်တၢ် ဆါအါန့ၢ်

93%



မ့ၢ်ပုၤတဖၣ်လၢအသးနံၣ်



45

 မ့တမ့ၢ် ဆူဖီခိၣ်န့ၣ်လီၤ။

တၢ်ဒိသဒါဆိကွံာ်န့ၣ်မၤပူၤဖျးသးသမူန့ၣ်လီၤ

တၢ်မၤကွၢ် ပံာ်ဖးဒိၣ်ခဲစၢၣ် ထံာ်ဘၣ်ဝဲ ခဲစၢၣ်တၢ်ညးပိာ်ထီၣ်သီသ့အယီၤ တၢ်ထူးထီၣ်ကွံာ်အီၤ တၢ်ချးလၢပျီၣ်လဲထီၣ်သး ဆူခဲစၢၣ် သ့န့ၣ်လီၤ- လၢကျဲဒ်အံၤ တၢ်ဒိသဒါကွံာ် ပံာ်ဖးဒိၣ်ခဲစၢၣ် သ့စ့ၢ်ကီၤန့ၣ်လီၤ- တၢ်ဒိးမၤကွၢ်သး ဃုထံာ်ဆိဘၣ် ပံာ်ဖးဒိၣ်ခဲစၢၣ်သ့စ့ၢ်ကီၤဝဲ ဖဲမ့ၢ်တၢ်ခွဲးဂံၤယာ်ဘၣ်လၢတၢ်ကူစူယၢ်ဘျီဆိအီၤ သ့အဂီၢ်န့ၣ်လီၤ-

အိၣ်စ့ၢ်ကီၤဒီးတၢ်ဆါကွၢ်ပနီၣ်တဖၣ်လၢန့ၣ်ကွၢ်ထံကွၢ်ဆးဒီး လၢဘၣ်ကိးသံကွၢ်နကသံသရၣ် လၢတၢ်မၤကွၢ်သးအဂၤဂၤအဂီၢ်န့ၣ်လီၤ-

တၢ်ဟ့ၣ်ပလီၤအပနီၣ်ဒီးတၢ်ဆါကွၢ်ပနီၣ်တဖၣ်



အုၣ်ဆါဆံာ်ဆါအဆၢ ကတီၢ်ဆိတလဲ



သွၣ်ပာ်လၢအုၣ်ကျိ




လာမၤဆါ



န့ၣ်ခိတယၢ်စုၤလီၤတၢ် အဂ့ၢ်ကျိၤတၢ်အိၣ်



တၢ်လီၤဘၣ်ယိၣ်မၤသးအဂၤတဖၣ်ပာ်ဃုာ်ဒီး-




ပံာ်ကဖုတၢ်ဆါ

ဒ်အဖျါ Crohn ပံာ်တၢ်ဆါ မ့တဖျါ တၢ်ကမိပုၤလီၤလၢ ပံာ်ပုၤ-



သွၣ်ထံလီၤစၢၤတၢ်ဆါ



ဟံၣ်ဖိဃီဖိဂုၢ်စံာ်စိၢ်

အိၣ်ဒီး ပံာ်ဖးဒိၣ်ခဲစၢၣ် မ့တဖျါ တၢ်ညးခိလၢပံာ်ပုၤ-

GETSCREENEDSD



လံာ်လီၤထီၣ်တဘျီအံၤ ဘၣ်တၢ်ခဲကွံာ်သ့ဝဲထီၣ်လၢလီၤဒီး 500 ဘၣ် လၢအိၣ်စ့ၢ်ဟံၣ်ဖိဃီဖိဂုၢ်စံာ်စိၢ်တၢ်ကွၢ်သးမိၣ် South Dakota ဆူပံာ်ပုၤဂၤလီၤ လၢအပူၤအိၣ်တဘျီ 50.31 ဘၣ်တၢ်ဆိသ့မၤစၢၤကွၢ်န့ၣ် 100% မိၣ် HHS ဒ်လၢ #DP006763 မိၣ်လၢအသး ဘၣ်တၢ်ခဲကွံာ်လၢကတၢ်တၢ်လၢပံာ်ထီၣ်တၢ်မၤကွၢ် တၢ်ဘၣ်ပံာ်ဖးဒိၣ်ခဲစၢၣ် လၢအိၣ်စ့ၢ်အဂီၢ်န့ၣ်လီၤ- တၢ်ဂ့ၢ်တၢ်ကျိၤ မ့တဖျါ တၢ်ဂ့ၢ်တၢ်ကျိၤ ဒီးတၢ်ဂ့ၢ်တၢ်ကျိၤတၢ်တဖၣ်အံၤ အပူၤကျဲလီၤ တၢ်ကျိၤဘၣ်တၢ်ဟံၣ်အိၣ်လီၤလၢ ဒ်အဖျါ တၢ်အမဲးသး မ့တဖျါ ကူသ့မ့တဖျါ တၢ်ကျိၤဘၣ်တၢ်အုၣ်လီၤမၤဂၤမၤကျဲၤအီၤထီၣ်တဖၣ်လၢကတၢ်တၢ်ညးသ့အီၤလၢ HHS မ့တဖျါ ကိးအမဲးကတၢ်ပံာ်အိၣ်စ့ၢ်အသးဘၣ်န့ၣ်လီၤ- လဲမိၣ်တဘျီ 12/2021.